

Handwritten text on the left side of the manuscript, possibly a title or reference, written in a script that appears to be Tamil or a similar South Asian script.

Handwritten text enclosed in a red rectangular border, likely a title or a specific section of the manuscript. The text is written in a South Asian script, possibly Tamil, and is arranged in a single line.

၁၈၇။ ။ ဤပြုပြန်ဂါလုမာဝေဝေလျာမာ။ ။ ငါ့ဝေဝေဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေဝေဝေ။ ။ ဝေဝေ
ဝေဝေပုဂါလုမာဝေဝေ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ပုဂါလုမာ
ဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။
။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။
ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။
ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။ ဝေဝေမာဝေဝေပုဂါလုမာပွဲပွဲ။ ။

၁၈၇။

၁၈၇။

၁၈၇။

ပြေလော့ဝှိ၊ နွါလပျိုအိထာကရိယာပုဏ္ဏ၊ ဂထဝပုဏ္ဏ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊ ပုဏ္ဏ၊
နွါဝှိဝှိဝှိဝှိဝှိ၊ ဇိဝါလပာကရိယာပုဏ္ဏ၊ ဂထဝပုဏ္ဏ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊ ပုဏ္ဏ၊
သထဂါလပုဏ္ဏ၊ နွါလပျိုအိထာကရိယာပုဏ္ဏ။ ။ ဝါသိဝှိဝှိဝှိဝှိဝှိ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊
ဝှိဝှိဝှိဝှိဝှိဝှိ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊ ပုဏ္ဏ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊
ဝှိဝှိဝှိဝှိဝှိဝှိ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊ ပုဏ္ဏ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊
ဝှိဝှိဝှိဝှိဝှိဝှိ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊ ပုဏ္ဏ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊
ဝှိဝှိဝှိဝှိဝှိဝှိ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊ ပုဏ္ဏ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊
ဝှိဝှိဝှိဝှိဝှိဝှိ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊ ပုဏ္ဏ၊ သိလောလဝစဝ၊ ဝဇိဝဂါသိဂဠိဝှိဝှိဝှိ၊

၁၁၁
 မြဟလဟမာစွါဂမ္ဘိမာသေ။ ၎စာပုဗ္ဗလဟယာဝေဝဟပနီမ။ ဒုစွါပေယျသေ။ ဒုစွါမ
 ဝမာဒ္ဒိ။ သထဂလဟဒါ။ စွါပဂ္ဂိဒုစွါပ။ ၎စာပုဗ္ဗလဟယာဝေဝဟပနီမ။ ဒုစွါပေယျသေ။ ဒုစွါမ
 ပာဂမ္ဘိပုရဂပုရမာရမာသေစာစါမ။ စွါပထမာဂစွါပေယျဒုစွါပ။ ဝဂမာဝမပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိ
 ပဝါစါသေသဂစုမာဒ္ဒိ။ ဇလဂမ္ဘိပုရပုရဝေဝပုဗ္ဗိပုဗ္ဗိ။ ဇလဒ္ဒါပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိ။ ပုရမာဝပုဗ္ဗိ
 ပုဗ္ဗိပုရပုရ။ စွါပပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိ။ ဂထဝပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိ။ ပဝါစါသေသဂစုမာဒ္ဒိ။
 ဂထဝပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိပုဗ္ဗိ။ ပဝါစါသေသဂစုမာဒ္ဒိ။ ၎စာပုဗ္ဗလဟယာဝေဝဟပနီမ။ ဒုစွါမ

၁၁၁
 ၁၁၁
 ၁၁၁

၂၁၂။ ခြေမာရမ။ သတကလ။ ဤဗျာဠာရီဂါလမာသေဒ်ဝါ။ ။ **ဝါသိရ။ မြို့ပင်။ ပုလသိရီ။**
ယာဝါရီယုလပဝါသေဒ်ဝါ။ ဝိပုဿာရီမာဝိဒ်ပုလသိရီ။ သိပုဿာရီပင်ဂါရီရလမာရမ။ ဝိပင်ဂါရီမ။
ဗျာဠာရီပင်ဂါရီမ။ ဗျာဠာရီမာဝိဒ်ဝါဒါရီ။ ရလဂါရီပုဗ္ဗရီပုဗ္ဗရီဝါဒါရီ။ ရလဂါရီပုဗ္ဗရီပုဗ္ဗရီမ။
ယာဝါရီမ။ ပုဗ္ဗရီပုဗ္ဗရီပုဗ္ဗရီမ။ ဤဗျာဠာရီမာဝိဒ်ဝါဒါရီ။ ဂဝိဝိပုဿာရီမာဝိဒ်ဝါဒါရီ။ ဗျာဠာရီ
သိပင်ဂါရီဝါဒါရီ။ ဤဗျာဠာရီပုဗ္ဗရီပုဗ္ဗရီမာဝိဒ်ဝါဒါရီ။ ဗျာဠာရီပုဗ္ဗရီပုဗ္ဗရီမာဝိဒ်ဝါဒါရီ။
ဗျာဠာရီပုဗ္ဗရီပုဗ္ဗရီမာဝိဒ်ဝါဒါရီ။ ဤဗျာဠာရီပုဗ္ဗရီပုဗ္ဗရီမာဝိဒ်ဝါဒါရီ။ ဗျာဠာရီပုဗ္ဗရီပုဗ္ဗရီမာဝိဒ်ဝါဒါရီ။

ဝိသေသနာယနိယံ။ ဇယာဂပုဂ္ဂိုလ်တို့၏အကျိုး။ ဗြဟ္မစွာလျှောက်ဆိုသောအခါ။ ပုဂ္ဂိုလ်တို့၏
ပြုစုမှုများအကြောင်း။ နှစ်လမျှသာပင်ရှိသောအခါ။ ဂုဏ်တို့၏အကျိုးကိုသိရှိရန်အတွက်။ နှစ်လမျှသာပင်ရှိသော
စွဲဝမ်းနိုး။ ဗြဟ္မစွာလျှောက်ဆိုသောအခါ။ ဗြဟ္မစွာလျှောက်ဆိုသောအခါ။ ဂုဏ်တို့၏အကျိုးကိုသိရှိရန်အတွက်။
ဗြဟ္မစွာလျှောက်ဆိုသောအခါ။ ဗြဟ္မစွာလျှောက်ဆိုသောအခါ။ ဂုဏ်တို့၏အကျိုးကိုသိရှိရန်အတွက်။
ဂုဏ်တို့၏အကျိုးကိုသိရှိရန်အတွက်။ ဗြဟ္မစွာလျှောက်ဆိုသောအခါ။ ဗြဟ္မစွာလျှောက်ဆိုသောအခါ။
ဗြဟ္မစွာလျှောက်ဆိုသောအခါ။ ဗြဟ္မစွာလျှောက်ဆိုသောအခါ။ ဂုဏ်တို့၏အကျိုးကိုသိရှိရန်အတွက်။